


သခင်စကား

The LORD'S Word

မင်းအောင်သက်လွင်စီစဉ်ထုတ်ဝေသည့် ဝိညာဉ်ရေး ဂျာစာစောင်



မေ့နေသော သခင်စကားများထောင်တွယ်သော စကားကိုဖြင့်
ရှေးလူများ ချက် စကား သည် ဖြောင့်မတ်သော စကား
သမ္မာစကား ဖြစ်၏ --- ဆိုလိုသော စကား အားဖြင့်
ဆုံးမခြင်းကိုခံလော့။ နေ့စဉ် ၁၂၀-၁၂

အမှတ်စဉ် (၁၂၀) ဗြဟ္မစိတ် ၂၀၁၁ ခုနှစ် မေ ၁၂ ရက် (လစဉ်ပထမ တန်ခူးနေ့ ဝါဆို ဝါပြန် ဝါဆို)

ချစ်သူရှင်းတမ်း(၃) (မင်းအောင်သက်လွင်)
လပြည့်လှဝန်း ပြည့်ဖြိုးရွန်းလဲ့ ချစ်သူ မျက်နှာ ကြည်သာယာကို
တစ်မိမိမိထိ ကြည့်နေချင်လဲ - -
လုပ်ခွင်ထဲက ကုလားတရုတ် ပုပ်သည့်မျက်နှာ နိစ္စရူပ မြင်နေရလို့
အော့နလုံးနာ ရင်တွင်းမှာ မကြည့် ချစ်သူကိုသာ ကြည့်နေချင်သည်။
ကြိုးကြာသံမျိုး နားဝင်ချိုသည့် ချစ်သူ ဆိုသံ နားဆင်ချင်လဲ - -
သူဌေး မန်နေဂျာ ဆဲတိုင်းထွာသည့် ယုတ်သောစကား ခါခါကြားရ
နားဝ မသက်သာ။ တို့ဘဝ နာနာကို ချစ်သူ ချိုသာ သိစေချင်သည်။
ပန်းမွေ့ယာခင်း ရနံ့ထုံ သင်းသည်။ ချစ်သူ ရင်ခွင် မွေ့ယာခွင်မှာ
တိုးဝင် ခိုနား မှေးစက်လိုက်ချင်သော်လဲ - -
လုပ်ခွင် ဆိုးယုတ် ဆူးခလုတ်နှင့် နေပူထဲက တို့ဘဝနာကို
ချစ်သူ ကြည်သာ မြင်စေချင်သည်။
ပန်းပျား ဖယောင်း ညင်သာပျောင်းသည့် ချစ်သူ လက်စုံ ဖူးတွေ ကြုံရင်း
ညင်သာလက်တွဲ ဆွဲကိုင်ချင်လဲ - - -
တို့လက်ထဲမှာ တူသံ လွှာသွား အန္တရာယ်များနှင့် ဘဝတိုက်ပွဲ ဝင်နေပုံကို
ချစ်သူ ကြည့်ပြာ တွေ့စမ်းချင်သည်။



ဘုရားရဲ့ ဘဏ္ဍာငွေကို ခိုးစားနေတဲ့ သူကလဲ ငါ။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ပါဟူသော
စကားကို ဘေးဖယ်ထားပြီး အတ္တ ခေါသ လောဘာ စိတ်တွေနဲ့
လွှမ်းမိုးနေတဲ့ သူကလဲ ငါ။
နားခိုရာ ဖြစ်တဲ့ သခင်ရဲ့ အရိပ်အောက်မှာ ရုန်းထွက်ပြီး
စိတ်အလိုကို လိုက်နေတဲ့ သူကလဲ ငါ။
အပြစ်မှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့သူ သခင်ယေရှုရဲ့
သွေးကြွေးတွေကို မေ့လျော့ပြီး စာတန်ရဲ့ လှည့်စားမှုအောက်မှာ
မွေ့လျော်နေတဲ့သူကလဲ ငါ။
အို တကယ်တော့ ကြောက်စရာ အကောင်းဆုံးလူဟာ
ငါ ကိုယ်တိုင်ပင် ဖြစ်နေပါလား။ ။ Polaweh

အိုဘယ့် ချစ်သူ တို့ ချစ်သူ ငဲ့ ။ ဝေးစဉ်ခန ဖူးတွေ ရဖို့ သခင်ထံဆုပန်
ကြိုးစားနေသည်ကို ချစ်သူ ယုံစမ်းစေချင် လွန်းလှပါသည်။ ။
(ဝန်ခံချက်၊ ချစ်ခင်သူ မိသားစုများအတွက် ရိုးသား ကြိုးစားနေသူ နိုင်ငံခြားရောက် ဘော်ဒါများ
အားလုံး အတွက် စင်ကာပူရောက် ဝရုန်စံပြည့် အမှတ်တရ အဖြစ် ခံစားရေးဖွဲ့ပါသည်)

အကျွန်ုပ်၏အားကိုးရာ Snow (ရခိုင်မြေ)
အနာဂါတ်အတွက်၊ မိဘအတွက်၊ မိသားစုအတွက်
--- အတွက်၊ --- အတွက် တွေ့ကြောင့် နိုင်ငံခြားသို့ ရောက်လာခဲ့။
ရင်၌အားမာန် အပြည့်ထည့်ကာ ကြိုးစားပမ်းစား ဘုရားပေးခွန်အားဖြင့်
ရိုးရိုးသားသား လုပ်စားမည်ဟု ချီတက်လာသည်။
ရောက်လာခဲ့ပြီ သူဌေးအိမ်ဆီ၊ ခမ်းနားကြွယ်ဝ နန်းဆောင်တမျှ ကြီးမားပြည့်စုံ
အိမ်ကြီးဂေဟာ မင်္ဂလာအပေါင်း ခညောင်းမည်ဟု အမြင်အားဖြင့် မြင်မိ၏။
တကယ့် တကယ် လက်တွေ့တွင်မူ စိတ်ဓါတ်ရေးရာ ဆင်းရဲနေသော
အိမ်ရှင်သူဌေး မိသားစုကို ငါ အလွန်ကြောက်မိ၏။
ခိုင်းချက် ရက်စက်စွာ၊ ကျွေးတော့ မသထား၊ အပြစ်တင် မြန်ချက်၊
အပေးအကမ်း လက်နှေးခဲ့။
--- အတွက် --- အတွက်တွေ့ကြောင့် သည်းခံတလှည့်၊ ငုံ့ခံတလှည့်နှင့်
အားကိုးစရာ ကိုယ်တော်ကိုသာ ဒူးထောက်မျက်ရည်ကျ
ကြော့မှု နှလုံးသားအစုံနဲ့ ရင်ဖွင့် ဆုတောင်း အားကိုးရ၏။
ကိုယ်တော်သည်သာ အားကိုးရာ။ ကိုယ်တော်သည်သာ တိုင်ပင်ဘက်
ကိုယ်တော်သည်သာ လမ်းပြရှင်၊ ကိုယ်တော်သည်သာ အကျွန်ုပ်၏ အဖ
ကိုယ်တော်ကိုသာ အားကိုးပါ။



မျက်ရည် မင်းထွန်းသက်လွင်
ငိုရဲ့အချိန် ငိုရဲ့ပြေးမှာ အရိပ်ကလေးတွေလို ဦးဆောင်ပြေးပြီး
ငိုရဲ့နောက်မှာ ငိုခံစားချက်ကို သူဘဲနားလည်ခံစားပေးတယ်
ဟုတ်တယ် - - - ငိုရဲ့သခင်ကို သိစေချင်တယ်။
ငိုအနာဂါတ်နဲ့ ငိုအတိတ်ကို ရုပ်သေးတစ်ခုလို ကြိုးထိန်းစေပြီး
ငိုလှုပ်ရှားမှုနဲ့ ငိုလှုပ်ရပ်ကို သူဘဲပြုပြင် ထိန်းသိမ်းပေးတယ်
ဟုတ်တယ် - - - ငိုရဲ့သခင်ကို တွေ့စေချင်တယ်။
ငါနဲ့ ဘဝ ရဲ့ အိပ်မောကျချိန်မှာ စွန်းထင်းမှုကို ပြောပျောက်စေပြီး
ငိုရဲ့အော်သံ ရင်ဖွင့်သံကို သူဘဲ ကြားတတ် နားထောင်တတ်တယ်
ဟုတ်တယ် - - - ငိုရဲ့ ချစ်သူဘဲ။
ဒါပေမယ့် - - - ငိုရဲ့ဇာတိ ငိုအသိကို ငါအလိုလိုက်လို့
ညှို့အမှောင်မှာ ပိုးတစ်ကောင်လို ကျင်လည်မိပြီး
တစ္ဆေရမက်နဲ့ ဒေါသဖက်တဲ့ ကြမ်းကြုတ်တဲ့ည
ကျော်လွန်နိုင်ဖို့ သခင်ကိုတမ်းတ အော်ခေါ်မိလည်း
ဟုတ်တယ် - - - ငိုရဲ့လုံးသားရဲ့ အခန်းထောင့်မှာ
မျက်ရည်တွေနဲ့ သခင်ငိုနေတယ်။

ကြောက်စရာအကောင်းဆုံးလူ။ Polaweh
လိုချင်တာကို မရရအောင် ဆိုပြီး လူတကာကို အနိုင်ကျင့်နေတဲ့ သူကလဲ ငါ ။
ဘုရားကျောင်းသွားမယ်ဆိုပြီး ရည်းစားချိန်းတွေ တွဲနေရာကို
အရင်ရောက်နေတဲ့ သူကလဲ ငါ ။
ပါးစပ်က ဘုရားကို ချစ်ပါတယ် ဆိုပြီး စာတန်နောက် တကောက်ကောက်
လိုက်နေတဲ့ သူကလဲ ငါ ။
ဆယ်ဖို့တစ်ဖို့ အလှူငွေ ထည့်ပါမယ်ဆိုပြီး



အချစ်ဆုံး နော်ရှားရီထူး(လွိုင်ကော်)
လောကရဲ့အလယ် သိတတ်ရွယ်၊ ငါဆိုတဲ့ အတ္တလေးနဲ့ အသက်ရှင်ရင်း
လူငယ်ဘဝ ရည်းစားရလို့ ပျော်နေခဲ့ချိန်။ မင်းကို အချစ်ဆုံး၊ မင်းကိုမူ မရရင် ကိုယ်
သေမှာပါ" ဆိုတဲ့စကား။ အယုံကြီး ယုံမိ၊ အချစ်ကြီးမိခဲ့လို့ ပေ့။
ကြာလာပြန်တော့ အဝေးကိုသွား။ မိဘစကား သားလေးနားထောင်
မိဘ သဘောမတူ မယူရဲလို့၊ မင်းမှ ငါစကား နားမထောင်ခဲ့လို့ ဆိုတဲ့
ယုတ္တိမရှိတဲ့ စွဲချက်တွေနဲ့ အပြစ်ရှာရင်း
သားလိမ္မာလေး ဖြစ်ချင်တာ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်
ပစ်ပယ်မထားနဲ့ ချစ်လို့ ပါကွယ် ဆိုခဲ့လဲ။
နောက်ဆုံးကျတော့ ပန်းလေးတစ်ပွင့် ကြွေလွင့်ခဲ့သလို
ငိုရဲ့ မာန၊ ငိုအတ္တလဲ ကြွေလွင့်ခဲ့ပေ့။ ငိုဘဝရယ် ဆိုးလှပေ့ကွယ်။
ကြော့မှု နေ့စွဲ အဆုံးသတ်ဖို့ လမ်းစရာရင်း အဖသိခဲ့
အဖဘုရား ပစ်ပယ်မထား။ လမ်းခင်းကာရယ်။
ခြေတော်ရင်းသို့ တိုးဝင်ဖို့ အကြောင်းအမျိုးမျိုး ပြင်ဆင်ပေးလို့
ဪ - သခင်သာလျှင် ခွင့်လွှတ်ခြင်းနဲ့ ။ လက်ကမ်းကာ ချစ်ခြင်းမေတ္တာ ပြခဲ့တာ။
သိခဲ့ချိန်မှာ နောင်တ၊ နောင်တ။ နေ့နေ့ညည ဒူးထောက်ကာ ခွင့်လွှတ်ကာ
ပေးသနား ထပ်ကာ တောင်းလျှောက် ဆုတောင်းရင်းပေ့။

ဝမ်းနည်းကြေကွဲအသက်တာ ပျော်ရွှင်ခြင်းတွေရရှိလာ အချိန်မနှောင်း သိဖို့ ကောင်းတာ။ သခင်သည်သာ ငါ့ကို အချစ်ဆုံးပါ။ ဟောရှာယ ၅၄:၆-၈

ပြုံးပျော်နိုင်ဖို့ အပြစ်ကိုခွင့်လွှတ်ဖို့။ Mary (ဖျာပုံ)



“ကမ္ဘာကြီးကို သာယာစေချင်သလား။ သင့်မျက်နှာကို အရင်ပြုံးလိုက်ပါ။” သူငယ်ချင်း အစ်ကိုကြီးကို ကျမ အားပေးခဲ့တဲ့ စကားလေးပါ။ စင်ကာပူမှာ အလုပ်လုပ်နေကြတဲ့ ဌာနအသီးသီးက လူများနဲ့ အိမ်အလုပ်မှာ လုပ်နေကြတဲ့ ဘဝတူ ညီမငယ် အစ်မများ ကို နှုတ်ဆက်လိုက်ပါတယ်။ ကျမတို့ မလွဲသာ မရှောင်သာ ကြုံရတဲ့ အဖြစ်ပျက် ဖြစ်ရပ်မှန်လေးကို တင်ပြရင်းနဲ့ ဒီလိုအဖြစ်မျိုး ကြုံလာခဲ့ရပါက နှုတ်နဲ့ဖြစ်စေ၊ စိတ်နှလုံးက ဖြစ်စေ မဖြစ်မှားမိဖို့ အနည်းငယ် ခွန်အားပေးချင်ပါတယ်။ ကျမတို့ တစ်ခါတစ်လေမှာ အသုံးအဆောင်ပစ္စည်းတွေ အထား မှားတတ်ကြပါတယ်။ ကိုယ့်ပစ္စည်းဖြစ်စေ သူများပစ္စည်းဖြစ်စေ အထားမှား ပစ္စည်းကို ပြန်ရှာရတာ တော်တော် ခေါင်းစား တတ်ပါတယ်။ စိတ်ကိုလဲ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအကြောင်း သက်သေခံချက်ရေးရင်းနဲ့ လုပ်စရာ အလုပ်ရှိလို့ သွားလုပ်ရင်း စာကိုပြန်ဆက်ရေးမလို့ လုပ်တဲ့အခါမှာ ဘောပင် ပျောက်သွားလို့ ဘယ်က ဘယ်လို ပြန်ရေးရမှန်း မသိအောင် စဉ်းစားရခက် သွားရပါသေးတယ်။ ကျဉ်းမြောင်းတဲ့ အခန်း လေးမှာ ကျမ တစ်ယောက်တည်းရှိတာမို့ ဟိုလူယူ၊ ဒီလူယူ တယ်လို့ ဘယ်သူ့ ကိုမှ အပြစ်တင်စရာ မလိုပါဘဲ နောက်၂ရက်ကြာတဲ့ အထိ ပြန်ရှာ မတွေ့တော့တဲ့အတွက် ဘောပင် နောက်တစ်ချောင်းနဲ့ ပြန်ရှာရေးရပါတယ်။ ကျမရဲ့ အလုပ်ရှင်များဟာ ပစ္စည်းတစ်ခုပျောက်တဲ့အခါ နေရာအထားမှားတဲ့အခါမှာ အလုပ်သမ ကျမတို့ကို အပြစ်တင်တတ်ပါတယ်။ အထင်အမြင် လွဲတတ်ပါတယ်။ စွပ်စွဲတတ်ကြပါတယ်။ ဥစ္စာလဲပျောက် ငရဲရောက် ဆိုသလို လူတကာကို အပြစ်တင်ရင်း စိတ်ဆင်းရဲရပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများ၊ သူငယ်ပြန်နေသူများကို ပြုရနေသူများ အတွက်ဆို ပိုဆိုးပါတယ်။ သူခိုးလို့ အစွပ်စွဲ ခံရတတ်ပါတယ်။ ကိုယ်မဟုတ်ဘဲ အစွပ်စွဲ ခံရရင် မသေ ၆း၁၂ ကိုသာ အကြိမ်ကြိမ် ရွတ်ဆိုဖို့ တိုက်တွန်းလိုပါတယ်။ ကျမ ပြုရနေရတဲ့ အဘွားဟာ အသက်ကြီးရင့်လှပြီဖြစ်တဲ့အတွက် မကြာခန မေ့လျော့ တတ်ပါတယ်။ သူ့ဆီမှာလဲ အဖိုးတန် လက်ဝတ်ရတနာတွေ ရှိပါတယ်။ သူ့လက်ဝတ် ရတနာတွေကလဲ လွန်ခဲ့တဲ့ နှစ်လေးဆယ်က ပစ္စည်းတွေဖြစ်လို့ သူ့လက်နဲ့ ချောင် နေပါပြီ။ မကြာခန ကျွတ်ကျတတ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ ခေါ်လာတစ်ထောင့် ပါးရာတန် စိန်လက်ဝါးကပ်တိုင်နဲ့ ပလက်တီနမ် ဆွဲကြိုးလေး ပျောက်သွားခဲ့ပါတယ်။ ကျမ နေရာအနံ့ လိုက်ရှာရပါတယ်။ ကျမ မြန်မာပြည် ခနအလည်ပြန်ဖို့ လေးရက် အလိုမှာ ဖြစ်တာမို့ မပြန်ခင် ကိုယ့်အပြစ် မဖြစ်အောင် အသိအသန် လိုက်ရှာရပါ တယ်။ မွေ့ယာ။ ရေချိုးခန်း၊ အိမ်သာ၊ အဝတ်အစား ဘီဒိုထဲအထိ ရှာတာ မတွေ့ ပါဘူး။ ကျမ မျက်စိက အနီးမှန်ပေမဲ့ အဝေးတော့ မမှန်ပါ။ ခေါင်းတခြမ်း ကိုက်တဲ့ ရောဂါ ရှိထားတော့ ခေါင်းတစ်ခြမ်းကို အစိတ်သား အလေး ဆွဲထားသလို လေးလံလို့ နေပါတော့တယ်။ အမြန်ပြန်ရှာတွေ့နိုင်ဖို့သာ ဆုတောင်းရပါတော့တယ်။ မကြာခင်မှာ အဘိုးဟာ အိမ်သာခွက်ထဲကို လက်ညှန်ပြပြီး “ ဒီမှာ ဒီမှာ ပြန်တွေ့ပြီ ” လို့ပြောပါ တယ်။ တော်တော်လေး အံ့ဩစရာပါဘဲ။ အဘွားက အိမ်သာထဲမှာ သွားမထိုင်ချဖြစ်ပဲ့ ဆွဲကြိုးက အိမ်သာထဲက ပြန်ရပါတယ်။ အဘွားဟာ အမြဲ မေ့တတ်ပေမဲ့ တစ်ခုခု ဒုက္ခ ရောက်တဲ့အခါတိုင်းမှာ ဆုတောင်းတတ်ပါတယ်။ Thanks God ဆိုတဲ့ စကားကို အမြဲ သုံးတတ်ပါတယ်။

ချစ်သော စာဖတ်သူများ။ ကျမတို့ ပျောက်သွားတဲ့ပစ္စည်းတွေဟာ တစ်နေ့မဟုတ် တစ်နေ့ ပြန်တွေ့တတ်ပါတယ်။ အဘွားရဲ့ ပစ္စည်းဟာ နာရီပိုင်းအတွင်း ပြန်တွေ့ သလို ကျမရဲ့ ဘောပင်လေးဟာလဲ နောက် ၂ရက်အကြာမှာ ကျမ်းစာအုပ်ကြားက ရှင်မသေ အခန်းကြီး ၆ ကြားမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ မသေ ၆း၁၂ မှာ သူတပါး သည် အကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။ ဆိုတဲ့ ကျမ်းစကားလေးအတိုင်း ကိုယ့်ပစ္စည်း ပျောက်တဲ့အခါ သူတပါးကို အပြစ်မရှာ၊ အပြစ်မတင်ဖို့ သတိပေးနေပါ တယ်။ ပျောက်သော သိုးနဲ့ ပျောက်သော ဒဂါး ဥပမာကိုလဲ သတိရစေပါတယ်။ သခင်ခရစ်တော် ဘုရားကလဲ ပျောက်သော ဝိညာဉ်တွေကို ရှာဖွေနေဆဲပါဘဲ။ ပျောက်ဆုံးသော ဝိညာဉ်များကို သခင်ထံရောက်အောင် အကျွန်ုပ်တို့ စွမ်းဆောင် ကြပါဖို့။ ။ Mary (ဖျာပုံ)

သက်သေခံချက် F penny(mizo)

အရာခပ်သိမ်းအပေါ်မှာ ဘုရားသခင်ကောင်းမြတ်တဲ့အကြောင်း သက်သေခံပါရစေ။ ၁၉-၂-၂၀၁၁ ည ၁၀နာရီခွဲမှာ ကျမ ပိုက်အောင့်တဲ့ ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရပါ တယ်။ နောက်တစ်နေ့မှာ ဘုရားကျောင်းသွားဖို့ အစီစဉ်ရှိတာမို့ ကျမရဲ့ ဘုရား ကျောင်း အစီအစဉ်ပျက်မှာကို အရမ်းကြောက်နေမိခဲ့ပါတယ် ၁၉၉၉ ခုနှစ်တုံးကလဲ ကျမ ပိုက်အောင့်တဲ့ ဝေဒနာကို ခံစားခဲ့ရဖူးပါတယ်။ တစ်ယောက် တည်း ပိုက်အောင့်တဲ့ ဝေဒနာကို ခံစားရင်း ဒီဝေဒနာဟာ စာတန်ဆီကဘဲ လာတာ ဖြစ်မယ်။ ဒါ့ကြောင့်စာတန်ကို စိန်ခေါ် ကြုံးဝါးရင်း မင်းကဘဲငါ့ကို နောက်ယှက် နိုင်မလား။ ငါ့ကိုးကွယ်တဲ့ ဘုရားကဘဲ အောင်မြင်ခြင်း ပေးနိုင်မလား စောင့်ကြည့် ကြသေး တာပေါ့ လို့ ပြောလိုက်မိပါတယ်။ ပိုက်အောင့်တဲ့ ဝေဒနာကို ခနမေ့ထားပေမဲ့ နာကျင် လွန်းလှတာမို့ မနက်မိုးလင်းတဲ့အထိ အိပ်မရဘဲ ခံစားနေရပါတယ်။ ဘုရား သခင်က ကောင်းမြတ်ပါတယ်။ မကြာခင် မှေးခနဲ အိပ်ပျော်သွားပြီး နီးလာချိန်မှာ နဲနဲ သက်သာ လာပါတယ်။ ကျမလဲ ဘုရားကျောင်းသွားဖို့ ပြင်ဆင်ပြီး ရထားဘူတာရုံ ကို ထွက်လာ ခဲ့ပါတယ်။ ကျမ နေထိုင်တဲ့ Punggol ဘူတာရုံက ရထား စထွက်ချိန် မှာဘဲ ပိုက်နာ ခြင်း ဝေဒနာဟာ ယူပစ်လိုက်သလို ဆေးတစ်လုံးမှ သောက်စရာ မလိုဘဲ ပျောက်သွားခဲ့ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့ ဆိုတဲ့ သခင်ယေရှုခရစ်တော်ရဲ့ ဖိတ်ခေါ်ချက်ကို ကြားရမှာ ဖြစ်ပါတယ်။ ကျမ ခံစားရတဲ့ ဝေဒနာကို ပျောက်ကင်းစေတဲ့ ဘုရားသခင်ကြောင့် နောက်ယှက်သူ စာတန်ကို အောင်မြင်ခြင်း။ ကျမ်းမာခြင်း အခွင့်ကို ရပြီး သခင်အမှုတော်မြတ်မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ သခင်အတွက် လှပတဲ့ ခြေထောက်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက် သခင်ထံ စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ် လျှောက်လှမ်းကြပါဖို့။ FPenny

သက်သေခံချက် TYT family

ကျမဟာ မယုံကြည်သူ မိသားစုက မွေးဖွားလာတဲ့သူပါ။ အသက် ၁၅ နှစ်အထိ ခရစ်ယာန် ဆိုတာ ဘာမှန်း ကျမ မသိခဲ့ပါဘူး။ ကျမ ၁၀တန်း ရောက်တဲ့ အချိန်မှာ ခရစ်ယာန် ကောင်းမလေးတစ်ယောက်နဲ့ ရင်းနှီး ခင်မင်ခွင့်ရခဲ့ပြီး ခရစ်ယာန် သာသာအကြောင်း ကျမ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျမရဲ့ ချစ်သူဟာ ခရစ်ယာန် ဘာသာဝင် တစ်ယောက်ဖြစ်နေပြန်ပါတယ်။ ကျမ ချစ်သူနဲ့ ချိန်းတွေ့ဖြစ်တိုင်း သူက ကျမ အသက်တာကို ဘုရားသခင်အတွက် ဆက်ကပ်ဆုတောင်းပေးခဲ့ပါတယ်။ ခရစ်တော် အကြောင်း ပြောပြပါတယ်။ တစ်နေ့တော့ ကျမ ခရီးသွားရင်း အိပ်ပျော် သွားခဲ့ပါတယ်။ အိမ်မက်တစ်ခု မက်တယ်။ ကျမဟာ အမွှေးနံ့သာတွေ ထုံသင်းနေတဲ့ ကျောက်လှိုက်ဂူတစ်လုံးထဲ ရောက်သွားသလို ဂူထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ မျက်နှာ ပြင်မှာ အလင်းရောင် တောက်ပနေတဲ့ သူတစ်ဦးရဲ့ ခြေရင်းမှာ ကျမဟာ ခေါင်းငုံ့ပြီး ဝတ်ပြုနေပါတယ်။ ဝတ်ဖြူရှင်က ကျမကို “သမီး ငါ့ဆီလာလော့ ” လို့ လက်လှမ်းပြီး ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကျမ လန့်နိုးသွားပါတယ်။ ဒါပေမဲ့ ကျမ အဲဒီ အိမ်မက်ကို အမှတ်တမဲ့ဘဲ ထားခဲ့ပါတယ်။ အဲဒီကတည်းက ဘုရားသခင်က ကျမကို အလိုရှိခဲ့တာပါ။

ကျမနဲ့ ချစ်သူကို ဘာသာ မတူလို့ မိဘတွေက အမျိုးမျိုး ခွဲကြပေမဲ့ ကျမလဲ ခရစ်ယာန်ဘာသာထဲ ဝင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး နှစ်ခြင်းမင်္ဂလာ ခံယူခဲ့ ပါတယ်။ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး ချစ်သူ မျက်နှာ တစ်ခုတည်းနဲ့ ခရစ်ယာန် အသိုင်းအဝိုင်းထဲ ဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ စုံစမ်းမှု အမျိုးမျိုး အခက်အခဲ အမျိုးမျိုး ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူချစ်လို့ ကယ်တင်ခဲ့သူတဲ့ သူ့သမီး ကျမကို ပစ်မထားပါ ဘူး။ ကျမ ဆုတောင်းတိုင်း ဘုရားက ကယ်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမလဲ ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာပါတယ်။ စင်ကာပူ ရောက်လာပြန် တော့လဲ ကျမရဲ့ တစ်ပါးတည်းသော အားကိုးရာဟာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်ပါတယ်။ စင်ကာပူ ရောက်တဲ့ ဂုလအတွင်း မိသားစုနဲ့ အဆက်အသွယ် မရခဲ့ပေမဲ့ နောက်ပိုင်း မှာ မိသားစုနဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။ နောက်ဖေးအိမ်က ခရစ်ယာန် ကောင်းမလေး ရဲ့ အကူအညီနဲ့ မိသားစုကို ဖုန်းနဲ့ ဆက်သွယ်ခွင့်ရခဲ့ပါတယ်။ အပြင်ထွက်ခွင့် ရပြန်တော့လဲ စင်ကာပူကို ဘယ်မှ မသွားဖူးတော့ ဘုရားကျောင်း တက်ခွင့် ရမှာ မဟုတ်ဘူးလို့ ထင်မိခဲ့ပေမဲ့ ဘုရားသခင် ပြင်ဆင်ပေးမှုကြောင့် ခရစ်ယာန် ညီအစ်မ ၂ယောက်နဲ့ တွေ့ခဲ့ပြီး ဘုရားကျောင်းသွားခွင့် ရခဲ့ပြန်ပါတယ်။ အလုပ်ရှင်က အရမ်း ဆူလို့ ကျမ အားငယ် မျက်ရည်ကျပြီး ဆာလဲ ၂၃ ကို ရွတ်ခဲ့တဲ့

အခါမှာ ရက် ၄၀ အတွင်း အလုပ်ရှင်ရဲ့ စိတ်ဓါတ် သိသိသာသာ ပြောင်းလဲ သွားခဲ့ပါတယ်။


ကျမရဲ့ အသိုင်းအဝိုင်းက ကျမဟာ ယောက်ျားကို ချစ်လွန်းလို့ ခရစ်ယာန် ဘာသာထဲ ဝင်လိုက်တာလားတဲ့။ ကျမကို ချစ်တဲ့ ယောက်ျားကြောင့် မဟုတ်ဘဲ ကျမကို အသက် စွန့်ချစ်တဲ့ သခင်ယေရှုခရစ်တော်ကြောင့် ကျမ အသက်တာ ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ ကတော့ ကျမကို ခရစ်တော်နဲ့ မိတ်ဆက် ပေးခဲ့တဲ့ ကျမရဲ့ ဆယ်တန်းတုံးက ငယ်သူငယ်ချင်းကတော့ မယုံကြည်သူ ဖြစ်သွားပါပြီ။ ကျမ ကယ်တင်ခြင်းရရှိ ခရစ်တော် ယေရှုဘုရားနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကျမရဲ့ ခင်ပွန်း SLLT နဲ့ ကျမရဲ့ ချစ်သူငယ်ချင်း CMMT ကို အထူးဘဲ ကျေးဇူးတင်ပါတယ်။



သူ့အချိန်နဲ့သူ အနိတိတစ်ဦး

သခင်စကား စာစောင်ကို စာမူတစ်ခါ နှစ်ခါ ပို့ဖူးတာနဲ့ အယ်ဒီတာ မင်းအောင် သက်လွင်က လိပ်စာ အပြည့်အစုံတပ်ပြီး စာစောင်တွေ ပြန်ပို့ပေးတာ လတိုင်းလိုလို ရရှိပါတယ်။ တကယ်တော့ လူတစ်ယောက်စီ စာအိတ်ရှာ၊ တံဆိပ်ခေါင်း ကပ်၊ စာတိုက်ပုံးတွေဆီ သွားရှာကာ စာပို့ရတာ ကိရိကထ များလွန်းလို့ ဒီဘက် ခေတ်မှာ ဘယ်သူမှ သစ္စာရှိရှိ စာပို့တဲ့ အလုပ်ကို မလုပ်ကြတော့ပါဘူး။ အီးမေးလ် ကတဆင့် စာရှာဖတ်ဖို့ အဆင်မပြေတဲ့ ကိုယ့်ကို စာတိုက်ကနေ တကူးတက ပို့ပေးတဲ့ သူ့ကို ကျေးဇူးတင် ချီးကျူးရပါတယ်။ သူက ဘယ်လို အိမ်ပွယ်၊ ဘယ်လို သဘောနဲ့ သခင်စကားစာစောင်တွေ စာတိုက်ကနေ ပို့နေတာလဲလို့ တစ်ချို့က မေးကြပါတယ်။ သူက ဘယ်လိုဘဲ ပို့ပို့၊ ကိုယ့်အဖို့ကတော့ ကိုယ်တိုက်ရိုက်ရေးတဲ့ စာ မပါပေမဲ့။ အနီးဆော်ခံနေရသလိုပါဘဲ။ မရေးတော့ ဘူးလား။ သက်သေ မခံတော့ဘူးလား။ ကျေးဇူးတော် မရေတွက်တော့ဘူးလားလို့ အမေးခံ ရနေသလိုပါ ဘဲ။ စင်ကာပူမှာ အိမ်အလုပ်နဲ့ အလုပ် ပင်ပင်ပန်းပန်းလုပ်။ အခုအဆဲ ခံ။ စိတ် အဆင်းရဲခံပြီး တစ်လ မှ တစ်ခါ ဘုရားကျောင်းသွားခွင့်ရဖို့ မျက်နှာငယ်လေးနဲ့ အောက်ကျိုခံပြီး ခွင့် တောင်း ထွက်လာကြတဲ့ ညီမငယ်တွေရဲ့ သက်သေခံချက်တွေ ကျေးဇူးတော် ချီးမွမ်းခြင်းတွေကို ဖတ်ရ သိရချိန်မှာ စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့်ရ။ ကိုယ်နဲ့ ဆိုင်တဲ့ အလုပ်ကို လုပ်ခွင့်ရ။ ဘုရားကျောင်း အပါတ်တိုင်း တက်ခွင့်ရတဲ့ လူက ဘာမှ သက်သေခံ၊ ကျေးဇူးတော် ချီးမွမ်းစရာ မလိုတော့သလို ပါဘဲ။

တူမလေးသို့ပေးစာ အနိတိ



သို့ / တူမလေးရေး။

သတိရစွာနဲ့ အနိတိ စာရေးလိုက်ပါတယ်။ ဒီတစ်ခေါက်တော့ အိမ်ထောင် ဘက် ရွေးချယ်တဲ့ အကြောင်း အနိတိ အမြင်ကို ရေးပြချင်ပါတယ်ကွယ်။ အိမ်ထောင် ပြုခြင်းကို မြန်မာစကားအရ "မရှိ မကောင်း၊ ရှိ မကောင်း" လို့ ဆိုကြ ပါတယ်။ အိမ်ထောင်ပြုရင် ကောင်းသလို၊ မကောင်းတာတွေလဲ ရှိတယ်ဆိုတဲ့ သဘောပါဘဲ။ အိမ်ထောင်ရှင် လူတစ်ဦးကနေ နှစ်ဦး ဖြစ်လာတာမို့ တစ်ဦးနဲ့ တစ်ဦး အမြင်အ ယူအဆ အတွေးအခေါ် တစ်ပုံစံ တစ်ထပ်တည်း လုံးဝ မကျနိုင်တာမို့ အဆင် လုံးဝ ပြေမှာတော့ မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံး လက်တွဲလျှောက်သွားရမှာမို့ သေချာ စဉ်းစားစေချင်ပါတယ်။ လူတွေကတော့ အနီးစပ်ဆုံး အကောင်းဆုံးကို ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကလေး ၃-၄ယောက် ရမှ လင်ငယ်နောက် လိုက်ပြေးသွားတာတို့၊ မြေးငယ်လေး ရတဲ့ အသက် ၅၀ ကျော်မှ အိမ်ဖော် မလေးနဲ့ နောက်မီးလင်းနေတာတို့ကို မထင်ရတဲ့ လူတွေမှာ ဖြစ်တတ်ပါ တယ်။ ဒါ့ကြောင့် သမီးရေ လူဆိုတာ ကိုယ့်ရှေ့မှာ ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူမှ မသိဘူး။ အမှားတွေကို ကိုယ်က စပြီး မလုပ်မိဖို့ အရေးကြီးပါတယ်။ လူဆိုတာ ကိုယ်စိုက်တဲ့ အတိုင်း ပြန်ရိတ်ရမှာ ဖြစ်ပါတယ်။ ပုပ်ပျက်ခြင်း အသီးအနှံကို ရိတ်တဲ့ သူဟာ ပုပ်ပျက်တဲ့ အသီးအနှံကို ရိတ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လင်ကဘဲ ပစ်ပစ်။ မယားကဘဲ ပစ်ပစ်။ ဘုရားကိုတော့ ပစ်မသွားဖို့နဲ့ ဘုရားက ပစ်မသွားဖို့ဘဲ အရေးကြီး ပါတယ်။ ဒီလို အဖြစ်ဆိုးနဲ့ ကြုံလာခဲ့ရင် အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ဘုရားပေးတဲ့ ဉာဏ်ကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအသက်တာကို ဘုရားသခင်လက်ထဲ လုံးဝ ဆက်ကပ် အပ်နှံထားဖို့ ပါဘဲ။ လူ့ဘက်က လုပ်ဆောင်ဖို့ကတော့ (၁) ပညာကို ကိုယ်စွမ်း နိုင်သလောက် တတ် စာကြိုးစားရပါမယ်။ အလုပ်အကိုင် တစ်ခုခု ရရှိထားရပါမယ်။ (၂) ငွေကြေးဥစ္စာ အတော်အသင့် စုဆောင်းထားရပါမယ်။ (၃) ဝိညာဉ် ရော ခန္ဓာပါ အတော်အသင့် ရင့်ကျက်အောင် ထားရပါမယ်။ ဒီအရာတွေဟာ အိမ်ထောင် တစ်ခု ပြုရင် မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်ပါတယ်။

အိမ်ထောင်ပြုဖို့ ဘုရားနဲ့ တိုင်ပင်ပါ။ လေးလေးနက်နက်ထားပါ။ အချစ် ကိုဘဲ ဦးစား မပေးပါနဲ့။ ခရစ်တော် အုပ်စိုးတဲ့ အိမ်ထောင်ဖြစ်ဖို့ အိမ်ထောင်ဦးစီး ဆိုတာ ယုံကြည်သူကိုဘဲ ရွေးချယ်ပါ။ ၂ကော ၆:၁၄ မှာပါတဲ့ အတိုင်း မယုံကြည်တဲ့ သူနဲ့ အိမ်ထောင်ဘက် မပြုပါနဲ့။ မညီတဲ့ ထမ်းပိုးကို ဘယ်တော့မှ မထမ်းပါနဲ့။ မညီတဲ့ ထမ်းပိုးကို ထမ်းရင် ဖြစ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိပါ တယ်။ ဥပမာ ရေးပြရရင် ဧည့်ခန်းထဲမှာ ဘာသာနှစ်မျိုးရဲ့ ရုပ်ပုံတွေ ရုပ်ထုတွေ ရှိနေမယ်။ မွေးဖွားလာမဲ့ သားသမီးတွေကို သူ့ဘာသာ သူ့သွင်း၊ ကိုယ့်ဘာသာ ကိုယ် သွင်းနဲ့ စကားများရ သားသမီးတွေ စိတ်ဆင်းရဲရသလို ကလေးတွေရဲ့ ဝိညာဉ်တွေလဲ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဘုရားဘုန်းတော် ရှုတ်ချစရာ ဖြစ်သလို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကိုလဲ မထီလေးစားရာ ရောက်ပါတယ်။ ဒါ့ကြောင့် အိမ်ထောင် ဘက် ရွေးတဲ့အခါ မညီတဲ့ ထမ်းပိုးကို လုံးဝ မရွေးချယ် မထမ်းဖို့နဲ့ ဘုရား သခင် အလိုရှိတဲ့ အိမ်ထောင်ကို ထူထောင်နိုင်ဖို့ တူမလေးအတွက် အနိတိ စာရေး သတိပေး လိုက်ပါတယ်ကွယ်။ ။ သမီးကို ချစ်တဲ့ - **အနိတိ**

တကယ်တော့ ဘယ်သူမဆို မိမိလိုချင်တဲ့ အရာကို ဘုရားသခင်က အချိန်တန်တဲ့ အချိန်မှာ "သူ့အချိန်နဲ့ သူ" ချပေးသနားတော်မူပါတယ်။ စင်ကာပူမှာ stay မရခင်က သတ်မှတ် ရက် ကုန်ရင် အချိန်တန် အိမ်ပြန်သွားရပေမဲ့။ အခု အချိန်မှာတော့ ဘယ်မှ ပြန်စရာ မလိုဘဲ စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် ရခဲ့ပါပြီ။ တချိန်က MOE အဆောက် အဦးကို ကြည့်ပြီး ပညာရေးနဲ့ဆိုင်တဲ့ အလုပ် တစ်ခုခု လုပ်ချင်ပေမဲ့ အနား တောင် ကပ်ခွင့် မရဘဲ အဝေးကနေ ကြည့်ပြီး ဖြတ်လျှောက် ခဲ့ရပေမဲ့ အခု အချိန် မှာတော့ စာသင်ရလွန်းလို့ အချိန်တောင် မလောက်၊ နားချိန် တောင် မရှိအောင် အလုပ် လုပ်ခွင့်တွေရနေခဲ့တာဟာ အချိန်တန်တော့ ဘုရားသခင် ပြင်ဆင် ပေးတဲ့ ကောင်းကြီးတွေဘဲ ဖြစ်ပါတယ်။

တောင်ငူမြို့နဲ့ အလှမ်းကွာလှတဲ့ မာလာကုန်း ရွာငယ်လေးမှာ မူလတန်းပြ ဆရာမက တဆင့် ကျောင်းအုပ်အဆင့်ထိ ပင်စင်ယူ အလုပ်လုပ် သွားတဲ့ အခေါ် တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အခေါ်ဟာ ကျောင်းပိတ်ရက်တွေမှာ တောင်ငူမြို့ပေါ် ပြန်လာပြီး ကျောင်းဖွင့်ရင် နေပူပူ မိုးရွာရွာ မိုးထဲလေထဲ ရွံ့တောထဲ ရွာကျောင်းကို အရောက်ပြန်။ ငါးပိရည်ကျို စားကာ ပင်ပင်ပန်းပန်း မညည်းမညူ ပင်စင်ယူတဲ့အထိ သစ္စာရှိရှိ အလုပ် လုပ်သွားခဲ့ပါတယ်။ ကိုယ့်ကျတော့ စင်ကာပူမှာ ကွန်ကရီ အပြည့် ခင်းထားတဲ့ မိုးလုံ လေလုံ လူသွားလမ်းတွေမှာ မီးရောင် ထိန်ထိန်နဲ့ ရပ်ကွက်တစ်ခုပြီး တစ်ခု စာသင်ရတာ အခေါ်ဘဝနဲ့ ခြားနားလွန်းတာကို ပြန်သတိရမိပါတယ်။ အသက်၆၀ ကျော်နေပေမဲ့ လူစားထိုးခွင့်၊ ပင်စင်စားခွင့် မလိုဘဲ အလုပ် ဆက်လုပ်ခွင့် ဝင်ငွေ ရခွင့် ရနေတာလဲ ကျေးဇူးတော်ပါဘဲ။ အသက် ၆၀ ကျော်တဲ့အထိ Intellectually occupied ဖြစ်နေတဲ့အတွက်လဲ ကျေးဇူးတော်ကလဲ ထိုက်တန် လှပါတယ်။ ထိုထက် ကြီးမား လွန်းလှတဲ့ ဆုကျေးဇူးကတော့ သွားလာ လုပ်ကိုင် စားသောက်ဖို့ ကျန်းမာရေး ဆုလဒ်ကို ကိုယ်တော် ချပေးထားတာပါဘဲ။ တကယ် တော့ ဘယ် အလုပ်ဖြစ်ဖြစ် သစ္စာ ရှိရှိ တာဝန်သိသိ လုပ်သွားဖို့ဘဲ အရေးကြီး ပါတယ်။ တတ္တသိုလ်မှာ လုပ်ခဲ့ တုံးက စာပို့ လုပ်တစ်ဦးဟာ ရိုးသားကြီးစား အားကိုး ရလွန်းတဲ့အတွက် နယ်ကို ပို့ရမဲ့ ငွေတွေကို သူနဲ့ဘဲ အပ်ပြီး ပို့ခိုင်းကြရပါတယ်။ ဘယ်က စံပြဆုမှ မရပေမဲ့ ဘုရားရဲ့ မှတ်တမ်းမှာ။ သူ့ရဲ့အလုပ်ထဲမှာတော့ သူဟာ စံပြ စာပို့လုပ်ပါဘဲ။ ဖေဖော် ၁၅ မှာပါတဲ့ အတိုင်း ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက် သင်တို့အဖို့ ဆုတောင်း ပဌာပြုလျက်နေ၏။ နှင့် ဖေဖော် ၅:၄ မှာ ကျေးဇူးတော် ချီးမွမ်းခြင်း စကားကို သုံးကြလော့။ ဆိုသော ကျမ်းပိုဒ်ကို စွဲမှတ်လျက် - -- **အနိတိတစ်ဦး** (တာဝရ စင်ကာပူ)

သက်သေခံချက် မကြီး

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူး တော်တွေက လူသားတွေအပေါ်မှာ ရေတွက်လို့ မရအောင် ကြီးမား လွန်းလှပါ တယ်။ ဒီစင်ကာပူမှာ ၄နှစ်တာ အလုပ်လုပ်ခဲ့တဲ့ ကာလအတွင်း ကျန်းကျန်း

မာမာနဲ့ နေထိုင် လုပ်ကိုင်ခွင့်ရလို့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သက်သေခံချင်တဲ့ အကြောင်းကတော့ လွန်ခဲ့တဲ့ ဖြစ်ရပ်က ကျမ ဘုရားသခင်ကို ကတိ တစ်ခု ပေးထား မိပါတယ်။ ဒါပေမဲ့ ကျမ အဲဒီ ကတိကို မတည်ခဲ့ဘူး။ အဲဒီ ကတိ က ဘာလဲဆိုတော့ ကျမ ခံစားရတဲ့ ရောဂါကို ပျောက်ကင်းခွင့် ပေးရင် ဘုရားသခင် ကောင်းမြတ်ကြောင်း သက်သေခံပါမယ်ဆိုတဲ့ ကတိပါ။ ဒါပေမဲ့ ကျမ ရောဂါ ပျောက်သွားခဲ့ပေမဲ့ သက်သေ မခံဖြစ်ခဲ့ဘူး။ ကတိ မတည်ခဲ့ပါဘူး။ ဘာဖြစ်လို့ သက်သေ မခံဖြစ်သလဲ ဆိုတော့ ကျမ ခံစားရတဲ့ ရောဂါက ရှက်စရာ ဖြစ်နေလို့ လူတွေ သိမှာ စိုးလို့ပါ။ လွန်ခဲ့တဲ့ ဖြစ်ရပ်က ကျမ လိပ်ခေါင်းရောဂါ ဖြစ်ပါတယ်။ အလေး သွားရင် သွေးနီနီ ပါသလို၊ လိပ်ခေါင်းလဲ နီနီ ထွက်နေပါတယ်။ လူတွေကို ပြောပြရမှာ ရှက်သလို ဆရာဝန်ပြုဖို့လဲ ပိုက်ဆံ မရှိပါဘူး။ ဒါကြောင့် ဘုရားသခင်ဆီ မှာ ဆုတောင်း ခံခဲ့ပါတယ်။ ရောဂါပျောက်ရင် သက်သေခံပါမယ်လို့ ကတိပေးခဲ့ပါ တယ်။ အဲဒီရောဂါ ပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျမ သက်သေ မခံဖြစ်ခဲ့ပါဘူး။ ဘုရား ကျောင်းက ပြန်လာရင် ဘုရားသခင် သမီးကို ခွင့်လွှတ်ပါ။ သက်သေ မခံဖြစ်ဘူးလို့ ဝန်ခံမိပါတယ်။ ငှနစ်သာ ပြည့်သွားပါတယ်။ ကျမဟာ ဘုရားသခင် ကောင်းမြတ် ကြောင်း သက်သေ မခံဖြစ်ခဲ့ပါဘူး။ အခု ဒီရောဂါ ပြန်ထ လာသလို ခံစားရပါတယ်။ ဒါဟာ ကျမ ဘုရားသခင်အပေါ်မှာ ကတိ မတည်လို့ ဒီရောဂါ ပြန်ထ တယ်လို့ သူငယ်ချင်း တွေက ပြောကြပါတယ်။ ဒါပေမဲ့ ကျမ ကိုးကွယ်တဲ့ ဘုရားဟာ အနာရောဂါ ရှိသူမျှကို ပျောက်ကင်းစေတဲ့ ဘုရားဖြစ်တဲ့အပြင် ခရစ်တော်ဘုရား တိုင်တော် ပေါ်မှာ ခံစားသွားခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်များဟာ ကျမတို့ အနာရောဂါ ရှိသူမျှကို ယူဆောင်သွားခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အကြောင်း သက်သေခံပါရစေ။ ။ မကြီး

သူငယ်ချင်းသို့ ပေးစာ နန်းရထိုက်

ချစ်သူငယ်ချင်း။ ကျမ်းစာထဲမှာ ဖြောင့်မတ်သောသူ မရှိ။ တစ်ယောက်မှ မရှိလို့ ပြောထားပါတယ်။ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြ ပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူ မရှိ။ တစ်ယောက်မှ မရှိ။ ရောမ ၃:၁၀-၁၂။ လို့ ရေးထား ပါတယ်။

သူငယ်ချင်း လောကမှာ အမှားနဲ့ ကင်းတဲ့သူ မရှိပါဘူး။ ကိုယ့်ဘဝ အောင်မြင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အမှားနဲ့ ကင်းတဲ့သူ မရှိပါဘူး။ ကိုယ်လုပ်မိတဲ့ အမှားအတွက် ငိုမနေပါနဲ့။ အမှားဆိုတာ ကိုယ့်ကို ပြတ်ပြတ်သားသား ဆုံးမ တတ်တဲ့ ဆရာ တစ်ယောက်လို့ မှတ်ယူလိုက်ပါ။ မှားမိတဲ့ အမှားအတွက်လဲ ကိုယ့်ကိုယ်ကိုယ် အပြစ် မတင်ပါနဲ့။ ကိုယ့်ဘဝ အောင်မြင်ဖို့အတွက် တန်ရာတန်ကြေး ပေးရတယ်လို့ သတ်မှတ်လိုက်ပါ။ မှန်တိုင်းထန်ပြီးရင် လေပြေညှင်းလေး ရောက်လာမှာပါ။ ပျော်စရာ အကြောင်းကို တွေးပြီး အင်အားတစ်ခုအဖြစ် ဘဝကို ရယ်မောလိုက်ပါ။ စိတ်ဓါတ်ကို အမြဲတမ်း မြှင့်တင်ပေးပါ။ အားငယ်စိတ်တွေ မထားပါနဲ့။ စိတ်ကြီး ဝင်ပြီး ဘဝင် မြင့်ခိုင်းတာ မဟုတ်ပါဘူး။ အမှားကြောင့် ဖြစ်ပေါ်လာတဲ့ သိမ်ငယ်စိတ်ကို ဖျောက်ဖျက် ပစ်ပြီး အကောင်းမြင်ပါအံ့။ စိတ်ဓါတ်မြှင့်ခိုင်းတာပါ။ အမှားတွေကို ခွန်အားအဖြစ် ပြောင်းလဲ ပစ်လိုက်ပါ။ ။ နန်းရထိုက်

သုတ္တံ ၃:၅-၆ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့။ ရောမ ၁၂:၂၀ အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။



ရွှေပညတ် မာရာနသာနီနီခိုင်

အချင်းချင်းမှန်းကြလိမ့်မည်။ ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မည်။ မသဲ ၂၄:၁၁-၁၂ အချင်းချင်း တစ်ယောက်အပေါ်မှာ တစ်ယောက် မုန်းနေတာ။ တစ် ယောက်ကို တစ်ယောက်က ခွင့်မလွှတ်နိုင်တာ အသင်းတော်တွေထဲမှာ ကွဲပြား နေတာ။ ကိုယ့်နဲ့ မစပ်ဆိုင်တဲ့ ကိစ္စတွေမှာကြား ဝင်ပါ စပ်စုပြီး မကောင်း ပြောနေ တာတွေအားဖြင့် စာတန်ဟာ ကျမတို့ အသက်တာထဲကို အလွယ်တကူ ဝင်ရောက် အုပ်စိုး လာနိုင် ပါတယ်။ မင်း ငါ့ရဲ့ အသက်တာကို ကြိုက်သလို အသုံးချပါ လို့ စာတန်ကို အသက်တာ ပုံချပေးနေသလိုပါ။ သခင်ယေရှုခရစ်တော် ရက်၄၀ အစာ ရှောင်ပြီး တောထဲက ပြန်လာချိန်မှာလဲ စာတန်က လာရောက်သွေးဆောင်ပါတယ်။ ဒါပေမဲ့ သခင်က စာတန်ကို အခွင့်မပေးဘဲ စာတန်ကဘဲ သခင်ထံက ထွက်သွားရတာ ဖြစ်ပါတယ်။ မိမိရဲ့ အသက်တာမှာ စာတန်ကို အခွင့်ပေးမလား။ ယေရှု နာမနဲ့ တိုက်ထုတ်မလား။ ဆင်ခြင်စဉ်းစားဖို့ ဖြစ်ပါတယ်။ ကျမတို့ အားနည်းချက်ကို သိတဲ့ စာတန်က အချိန်မရွေး တိုက်ခိုက်ဖို့ ဟောကံသော ခြင်္သေ့ကဲ့သို့ ချောင်းမြောင်း နေပါ

တယ်။ သူတပါးရဲ့ အမှားကို စောင့်ကြည့်တတ်တဲ့ သူမဟုတ်ဘဲ မိမိအမှား ကိုသာ စစ်ဆေးနိုင်တဲ့ နှုတ်ကပတ်တော်တည်းဟူသော မှန်ကိုသာ စေ့စေ့ကြည့်ပြီး မိမိ မျက်စိ၌ ရှိသော တံကျင်ကို မိမိဘာသာ ရှင်းလင်းစွာ မြင်ကာ ထုတ်တတ်ဖို့လိုပါ တယ်။ သူတပါးကို မချစ်ဘဲ သူတပါး မျက်စိက တံကျင်ကိုသာ မြင်တတ်သောသူ မဖြစ်ရပါဘူး။ အဓိက အကျဆုံးနဲ့ ဘုရားသခင်ရဲ့ အလိုတော်ဟာ ဘာလဲဆိုတော့။ ဘုရားသခင်၏ ပညတ်တော်ဟူမူကား သားတော်ယေရှုခရစ်တော်ကို ယုံကြည်ရမည်။ သားတော် ပညတ်တော်မူသည် အတိုင်း အချင်းချင်း ချစ်ရမည်ဟူသော ပညတ် ပေတည်း။ ခယော ၃:၂၃။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာ တရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏။ ဘတိ ၂:၄။ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်တော်က လူသားတွေ အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ပါတယ်။ သူ့ကို စိတ်နှလုံးဖြင့် ယုံကြည်ရုံနဲ့ ဘာမှ လုပ်စရာ မလိုဘဲ ကျေးဇူးတော် သက်သက်ကြောင့် ထာဝရ အသက်ရမှာ ဖြစ်ပါတယ်။ သားတော်၏ အလိုတော်ကား သမ္မာတရားကို သိ၍ နှုတ်ကပတ်တော်၌ ကျင့်လည် လိုက်လျှောက်ဖို့ အချင်းချင်း ချစ်ကြဖို့ဖြစ်ပါတယ်။ လူတွေကတော့ မချစ်နိုင်ကြပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော် ကူညီမှသာ ချစ်နိုင်မှာ ဖြစ်ပါတယ်။ လူသားတွေက ပညတ်တော် အလုံးစုံကို မလိုက်လျှောက်နိုင်မှန်း ဘုရားက ကြိုတင်သိထားလို့ ဂလာတိ ၅:၁၄ မှာ ကိုယ်နှင့် စပ်ဆိုင်သော သူ့ကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင် ပညတ်တရား အားလုံးကို ကျင့်ရာရောက်၏ လို့ ဆိုထားပါတယ်။ များများစားစား လုပ်စရာ မလိုပါဘူး။ ကိုယ်နှင့် စပ်ဆိုင်သော သူ့ကို ကိုယ်နှင့်အမျှ ချစ်လော့တဲ့။ သခင်ယေရှုဟာ ရွှေပညတ်လို့ တင်စားခေါ်တဲ့ နှုတ်ကပတ်တော်က ကိုယ်နှင့် စပ်ဆိုင်သော သူ့ကို ကိုယ်နှင့်အမျှချစ်လော့ ဟု ကျမ်းစာ၌ ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင် ကောင်းသော အကျင့်ကို ကျင့်ရာသို့ ရောက်၏။ ယာ ၂:၈။

ရွှေပညတ်လို့ တင်စားထားတဲ့ ကျမ်းစကားအတိုင်း အချင်းချင်း ချစ်နိုင်ပြီး ကောင်းကင် နိုင်ငံမှ ရွှေခင်းသော လမ်းကို အတူ လျှောက်လှမ်းနိုင်ကြပါစေလို့ တိုက်တွန်းရေးသား ရင်း အားလုံးကို ဘုရားသခင် ကောင်းကြီး ပေးပါစေ။ ။ မာရာနသာ နီနီခိုင်

ချစ်တဲ့သူတိုင်းသိပါစေ Oh JJ (ဂျူလီယာ)

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်က ပြောတယ် လောကမှာ လုပ်ရတာ အခက်ခဲဆုံးအရာက ချစ်ခြင်းဘဲတဲ့။ ကိုယ်နှင့် စပ်ဆိုင်သူကို ချစ်ခြင်း။ ရန်သူကိုချစ်ခြင်း။ သင့်ပါးတစ်ဘက်ကို ပုတ်လျှင် နောက်တစ်ဘက်ပါ အဆစ်ပြန်ပေးခြင်း အရာတွေဟာ အင်မတန် ခက်ခဲတဲ့ အရာတွေပါ။ သမီးမှာ သူငယ်ချင်း ၂ယောက်ရှိတယ်။ မမျှော်လင့်ဘဲ ခင်မင် လာခဲ့ပေမဲ့ သူတို့ နှစ်ယောက် စလုံးကို သမီးချစ်တယ်။ တစ်ယောက်ကို သူငယ်ချင်း လို့ ချစ်ပြီး နောက်တစ်ယောက် ကျတော့ ညီမလေးလို ချစ်တယ်။ ကိုယ့်ထက် ငယ်တဲ့သူ ဖြစ်တဲ့အတွက် ညီမလေးလို ချစ်မိတာပါ။ သမီးရဲ့ စိတ်ထဲမှာ ခံယူချက် တစ်ခု ရှိတယ်။ ချစ်ရင် အနှစ်နှာခံ ရမယ်တဲ့။ ညီမလေးလို ချစ်တဲ့ သူငယ်ချင်းကို သူများ တွေရှေ့ လူရှေ့ကျရင် ဆုံးမတတ်တယ်။ သွန်သင် ပြသတယ်။ ကောင်းစေ ချင်လို့ပါ။ ဒါပေမဲ့ သူက နားမလည်ခဲ့ဘူး။ သမီးရဲ့ ချစ်ခြင်းကို မသိခဲ့ဘူး။ ဂျူလီယာက ငိုထက် နောက်တစ်ယောက်ရဲ့ ကောင်းကြောင်း တွေကိုဘဲ ပြောတယ်တဲ့။

သူ သမီးကို အထင်လွဲနေတယ်။ ဝမ်းနည်းနေတယ်။ အကြီးဖြစ်တဲ့ သမီး ကလဲ သူနဲ့ သမီးကြားမှာ နားလည်မှု မလွဲစေချင်ဘူး။ သူ့ဆီ ဖုန်းနဲ့ မက်ဆေ့ ပို့ပြီး ရှင်းပြခဲ့တယ်။ သူ နားလည်လား၊ နားမလည်လားတော့ မသိဘူး။ သမီးပေး ဖတ်တဲ့ စာအုပ်တွေ အကုန်ပြန်ပေးမလို့တောင် စဉ်းစားထားတယ် တဲ့။ ကျမ်းစာလဲ မဖတ်တော့ဘူးတဲ့။ ဘုရားသခင်က ကောင်းမြတ်ပါတယ်။ သမီး ပို့ပေးတဲ့ မက်ဆေ့ အားဖြင့် သူ ဘုရား သခင်ဆီ ပြန်လှမ်းလာခဲ့ပါပြီ။ ဒါကြောင့် သူ့ကို မသဲ ၅:၁၆။ ၁၂:၅၀။ ၁၈:၆။ နဲ့ ခွန်အား ပေးခဲ့ပါတယ်။ ဒီအရာလေးဟာ ဘာမှ မဖြစ် လောက်ဘူးလို့ ထင်ရပေမဲ့ သူနဲ့ သမီး အခင်အမင် ပျက်ခဲ့တဲ့အတွက် ၂ယောက်စလုံး ဝမ်းနည်း ဝိုင်းကြွေးခဲ့ရပါတယ်။ သူက မယုံကြည်သူ ဖြစ်ပါတယ်။ နောက်လ ကျရင် နှစ်ခြင်း မင်္ဂလာခံဖို့ အစီ အစဉ်ရှိထားတော့ သူ့ကို စာတန်လက်တွင်း မသက်ဆင်းဖို့ သမီး ဆုတောင်းခဲ့ရ ပါတယ်။ မေတ္တာဆိုတာ အရမ်းနက်ရှိုင်းပါတယ်။ သူ့ကို ဘုရားသခင်က ချစ်သလို သမီးတို့ အားလုံးကိုလဲ ချစ်ပါတယ်။ ဒါကြောင့် ညီမလေးလို ချစ်တဲ့ သူငယ်ချင်းကို sorry လို့ပြောရင်း သမီးနဲ့ သူနဲ့ သွားရမဲ့ လမ်းခရီး ဘဝတစ်လျှောက်မှာ ဘုရား အလိုအတိုင်း လျှောက်လှမ်းနိုင်ဖို့ ဆုတောင်းနေပါတယ်။ သင်တို့သည် အချင်းချင်း ချစ်ကြ၍ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝဲတည်း ကြံစည်ခြင်း

နှင့်တကွ သဘော တညီ တညွတ်တည်းရှိသော အားဖြင့် ငါ၏ ဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။ ဖိ ၂၂ ကျမ်းစာ ၂အပိုဒ်ကို ညီမလေးအတွက် လက်ဆောင် ပေးလိုက် ပါတယ်။ ၂၀၇ ၂၂၄။ ၂၀၇ ၂၂၄။ ၂၀၇ ၂၂၄။ ၂၀၇ ၂၂၄။ အသက်တာမှာ တည်ဆောက် စရာ ကောင်းသော အသက်တာဖြင့် ဘုရားရှေ့ လူရှေ့မှာ အစဉ် ထွန်းလင်းသောသူ ဖြစ်နိုင်ကြပါစေ။

ကျေးဇူးတော်မြတ်၌ - Oh JJ (ဂျူးလီယာ)

သက်သေခံချက် အယ်ဘွယ် (သံတောင်ကြီး)

ကျမဟာ ကရင်ပြည် သံတောင်ကြီးမြို့က ဖြစ်ပါတယ်။ အစ်မ ခရစ္စတယ် ထူး ဆီက တဆင့် သခင်စကားစာစောင်ကို ဖတ်ခွင့်ရလို့ ကျေးဇူး တင်ပါတယ်။ (ဆာလံ ၁၁၈၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရ ဘုရားကိုခေါ်၍ ထာဝရ ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်းတော်မူ၏။) ဘုရားသခင်ဟာ ကျမကို အရမ်းချစ်ပါတယ်။ ထို့အတူ စာတန်ကလဲ ဘုရားနဲ့အပြိုင် ကျမကို အရမ်းချစ်ပါတယ်။ ကျမ ဘုရားအတွက် ဆက်ကပ် အစေခံမယ်လို့ ကြံစည် လိုက်တိုင်း လူရှေ့ မထွက်ရဲ ရတာနဲ့။ ကြောက်ရတာနဲ့ ဘုရားသခင်ကို ဥပက္ခာပြု နေတာက များပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျမကို ပစ်မထားပါဘူး။ ကျမ စင်ကာပူကို သွားပြီး အလုပ် လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကတည်းက အလုပ်ရှင် ကောင်းကောင်းနဲ့ တွေ့ဖို့ ဆုတောင်းခဲ့ပါတယ်။ စင်ကာပူရောက်လို့ ပွဲစားအိမ်မှာ နေပြီး သုံးရက်မြောက်နေ့မှာ အလုပ်ရှင်က ကျမကို လာခေါ်ပါတယ်။ ကျမ တစ်လ နီးပါးလောက် အလုပ် လုပ်ပြီးချိန်မှာ မြန်မာပြည်က အိမ်ကို အရမ်း အဆက်အသွယ် လုပ်ချင်လာမိပါတယ်။ ဒါပေမဲ့ ရောက်တာ တစ်လဘဲ ရှိသေးတဲ့အတွက် ပိုက်ဆံလဲ မရှိ၊ ဖုန်းလဲ မရှိ၊ ဘယ်လို ဖုန်းခေါ်ရမုန်း မသိ ဖြစ်နေခဲ့ပါတယ်။ အိမ်နဲ့ အဆက် အသွယ်ရဖို့ ကျမ ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်။ ဘုရားသခင်က ကျမ ဆု တောင်းသံကို နားညောင်းပါတယ်။ နောက်နေ့မှာ အိမ်ရှင်က ကျမ အတွက် ဆက်သွယ်ဖို့ ဖုန်း တစ်လုံး ဝယ်လာပေးပါတယ်။ ဖုန်းကဒ်ရော မြန်မာပြည်ကို ဆက်သွယ်ဖို့ ကုဒ်နံပါတ်ပါ စုံစမ်းလာပေးပါတယ်။ ကျမ အိမ်နဲ့အပြိုင် မြန်မာပြည်က မိသားစုနဲ့ အဆက် အသွယ် ရသွားပါတယ်။ ကျမ အရမ်းအံ့ဩသွားပါတယ်။ ဘုရားသခင်က ဆုတောင်းသံကို နားညောင်းပြီး ကျမကို အရမ်းချစ်ပါတယ်။ စင်ကာပူမှာ ကျမ လုပ်ရတဲ့ အိမ်က အရမ်း အဆင်ပြေ ပါတယ်။ ဘုရားသခင်က ကျမတို့ ဆုတောင်းသံကို နားညောင်းပြီး ကောင်းကြီး ပေးနေတဲ့ ဘုရားဖြစ်ပါတယ်။ အရာရာ ဘုရားကို အားကိုးပါ အဆင် ပြေသွားမယ်လို့ ကျမ သက်သေခံလိုက်ပါတယ်။ ရောမ ၂၃:၁၂ မြှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဋ္ဌာနပြုခြင်းအမှုကို အမြဲပြု ကြလော့။ ။ အယ်ဘွယ် (သံတောင်ကြီး)

ထမ်းပိုး ဆယ်မြူရယ်စိုးလွင်

xxx ယောက္ခမ အိမ်မှာနေတယ် xxx ကျွဲရစ်ကောင်ရှိတယ် xxx အကောင်းဆုံး ကျွဲကို ဖဲပေါင်ရိုက်မယ် xxx ပျော်ပါတယ် xxx ဒါဟာငါ့အတွက် သိပ်ပျော်တယ် xxx ဒါဟာ ငါ့အတွက် သိပ်ပျော်တယ် xxx ဒယ်မ်းဒယ်င်နဲ့ လုံချည်ကို မတိုမရည် ဒေါင့်ဆွဲကာ မူးမူးဖြင့် တေး ဟစ်လာတဲ့ ကိုထူး၊ သီချင်းများဖြင့် ယောက္ခမ မကောင်းကြောင်းကို မှန်မှန်ရွံ့ပြီး ဟစ်တတ် ပေမယ့် မေးလိုက်တိုင်းတော့မြင့် ကိုထူးရဲ့ ဖြေပုံက "နွေဦးရာ...ယောက္ခမ ကောင်းဆိုတာ သမ္မာကျမ်းစာထဲက နောက်ဆုံးပုဒ်ပေးတာ။ အပြင်မှာ မရှိပါဘူးကွာ...အဲ့ဒါ မှတ်ထား" " နို့...ကိုထူးရဲ့ ယောက္ခမကြီးတွေ တကယ် မကောင်းတာလား" "ကောင်းတဲ့အခါ လည်း ကောင်း၊ ဆိုးတဲ့အခါလည်း ဆိုးပေါ့ကွာ" ဒါက ကိုထူးရဲ့ ပုံမှန်ဖြေဆိုနေကြ အဖြေစကားပါ။ ယခုလည်း အိမ်ရှေ့ ရောက်သည်နှင့် လှမ်းဝင်လာသည်က ရှောင်လင်ကားထဲက ဂျက်ကီချန်း၏ သိုင်းကွက် ထက်ပင် လှနေသေးရဲ့။ အကောင်းမြင်ပါဒဖြင့် ကြည့်မိတာပါ။ "အရီးလေး ခင်မေ...ကျွန်တော် အလည်လာပြီ နော်" "ထိုင်လိုက်ပါ မောင်ထူး ...အရီးလေး ရေနှေးကြမ်းယူလာခဲ့မယ်" အမေက လှမ်း၍ ပြောတဲ့စကားကိုကြားတော့ ကိုထူးက အမြဲလွှားကာ သူ့ ဇာတ်ကြောင်းကို ရင်ဖွင့်ပြတော့သည်။ သူက မတူညီတဲ့ ထမ်းပိုးကို ထမ်းနေသူမို့ သားလေး၊ သမီးလေးများအတွက်ပင် ပူပန်စိုးရိမ်နေရသည့် သောက က နည်းနည်း တော့ မဟုတ်။ "နွေဦး...မင်းလည်း အိမ်ထောင်ပြုရင်တော့ မညီတဲ့ထမ်းပိုးကို လုံးဝ မထမ်းနဲ့၊ အခု ငါ့ဒုက္ခကိုသာ ကြည့်ကွာ" "ဘယ်လို ဒုက္ခလည်း ကိုထူးရာ...ကျွန်တော် နားလည်အောင် ရှင်းရှင်းပြောဗျာ"

"အေး...ငါပြောမယ်၊ ငါ့ယောက္ခမကြီးဦးသာဝန်နှင့် ဒေါ်ရွှေမိတို့ကတော့ ကောင်းမှ ကောင်း၊ ဆိုးမှ ဆိုးပဲဟေ့" ကောင်းသည်လည်း ပြော၏။ ဆိုးသည်လည်း ပြော၏။ ထိုစကားတွေကြောင့် သူပို၍ပင် နားရှုပ်သွားသည်။ သို့သော်ကိုထူးကား မူးပေမယ့် အမူပါ။ စကား ကောင်းတော့ ပြောလေ့ရှိသူပင်ဖြစ်သည်။ မှန်ကပ်သွားသော သူ့မျက်နှာအား ကိုထူးက သတိမထားမိတော့ စကားဆက်သည်.... "ဒီလိုကွာ... ဒီလို ဦးသာဝန်နှင့် ဒေါ်ရွှေမိတို့က ကောင်းတယ်၊ ဆိုးတယ်လို့ ငါပြောတာက ငါ့အတွက်၊ ဇနီးနှင့် သားသမီးလေးတွေအတွက် ဘုရား ကျောင်းကန် သွားဖို့ အခွင့်အရေး လုံးဝ အခွင့် မရှိ၊ အဲ့ဒါ မကောင်းတာ" "ကဲ့..ကဲ့ ရေနှေးကြမ်းနှင့် လက်ဖက်သုပ်စားပါအုံး၊ ငါ့သား ကိုတော့ မဟုတ် မဟပ်တာတွေ မသင်ပေးနဲ့နော် မောင်ထူး" အမေချပေးတဲ့ ရေနှေး ကြမ်းနှင့် လက်ဖက်ကို ကိုထူးက ခူးခပ်စားရင်း..... "မသင်ပေး ပါဘူး အရီးလေးရယ်...ကျွန်တော်က ကိုယ်တွေ့ ဒုက္ခတွေကို သူ မခံစား စေချင်လို့ သင်ခန်းစာပေးနေတာပါ" "အရီးလေး လုပ်စရာလေးတွေ မပြီးသေးလို့ သားတို့ပဲ စကားပြောကြပေါ့ကွယ်။ ကဲ့ မောင်ထူး အရီးလေး ရွာထဲသွားလိုက်ဦးမယ်" အမေရွာထဲ ထွက်ခွာသွားတော့မှ ကိုထူးက စကားဆက်သည်။ "နွေဦး...ရုပ်ပိုင်းဆိုင်ရာ အတွက် ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုတို့ကသာ ဖြည့်ဆည်း ပေးနိုင်တာ။ နောက် စိတ်ပိုင်းဆိုင်ရာအတွက်က စိတ်ပိုင်းဆိုင်ရာ၊ ကဏ္ဍကလေး တွေက ခြားနားနေတာတွေ ပြီးနော်...နွေဦး" "ပြောပါ ကိုထူး...အဲ့ဒါ ဟုတ်တယ်" "အေး...ငါ့ယောက္ခမ တွေက ရုပ်ပိုင်းဆိုင်ရာမှာ ပြောရလွတ်တယ်...ဒါပေမဲ့ ငါ့ ဝိညာဉ်ရေး အတွက်က ငါ ဝိညာဉ် အစာကိုသာ ငတ်မွတ်နေတာကွ" ပြောရင်း ဆိုရင်း ပင် ကိုထူးမျက်နှာက ချက်ချင်းပြုံးကျသွားသည်။ သူ့ ရင်ထဲ မှာလည်း ဘာလိုလိုနှင့် ကိုထူးရဲ့ သောကတွေက စီးဝင်လာသည်ထင်၏။ အားငယ် သလိုလို ခံစားလာရသည်။ ကိုထူးမှာ ရက်သတ္တပါတ်တွင် အားသည့် ရက် ဟူ၍ မရှိ။ စနေ၊ တနင်္ဂနွေလည်းမရှိ။ လယ်ယာလုပ်ငန်းတွင်သာ အချိန်ပြည့် ရှိနေတတ်ပြီး ယခုလို နေပင်ရိုးရိ၌သာ အိမ်ရှေ့မှာ ရှိနေတတ်သည်။ ဒါကလည်း လယ်ယာ လုပ်ငန်းခွင်မှ ပြန်လာသည့် အချိန်၌သာပါ။ အားလုံးက ဘုရားကျောင်းကန်သွားတိုင်း မျက်နှာပြုံးငယ်စွာဖြင့် ကိုထူး လယ်ထဲ ဆင်းနေရသည့်မြင်ကွင်း၊ ကလေးသူငယ်တွေ ဆန်းဒေးစကူးမှ အပြန် မေ့တေးလေးတွေ ပျော်ပျော်ရွှင်ရွှင် သီဆိုရင်း သူတို့အိမ်ရှေ့ မြေသလင်းတွင် ကစားနေချိန်တွင် ကိုထူးကလေးတွေ ခပ်လှမ်းလှမ်းမှ ငေးကြည့် နေတတ်ရသည့် မြင်ကွင်းကို သူမြင်ယောင်နေမိသည်။ "ဒီမှာ နွေဦး...အင်္ဂလိပ်စကားပုံ ရှိတာကို ပြောပြမယ် နော်... မှတ်ထား "Whosoever engaged with the daughters of this world, he is going to be defeated by his in-law" တဲ့ကွ... အဲ့ဒါ မင်း ကောင်းကောင်း မှတ်ထားကွနော်... ကောင်းကောင်း မှတ်ထား"

ပညာရှိ သတိဖြစ်ခဲ့ဆိုတာ သူကောင်းစွာ သဘောပေါက်သွားခဲ့ရပြီ။ ကိုထူးက ခေတ်ပညာတတ်ဖြစ်ပြီး မညီတဲ့ ထမ်းပိုးကြောင့် ဘဝမှာ ပျော်ရွှင် ခြင်းတွေ မရနိုင်သေးသလိုဆိုတဲ့ အကြောင်းအရာကို သူသေချာ အောက်မေ့ ချိန်မှာ တစ်ပြိုင်တည်း သတိရမိတာက ပညာရှိ သုခမိန်ကြီးပင် ခြေချော် ခဲ့ရသည် ကလည်း ထိုမညီသော ထမ်းပိုးကြောင့် ပင်မဟုတ်ပါလား။ "စိတ်ချပါ ကိုထူး" လို့ သူ့နှုတ်မှ ပြောဆို လိုက်ချိန်မှာတော့ ကိုထူးက သူတို့ ခြံဝကို လွန်မြောက်သွားလေပြီ။ နောက်ဆက် တွဲ ကြားနေရသည်က ကိုထူးရဲ့ အကြိုက်ဆုံးတေး.....

xxx ယောက္ခမ အိမ်မှာနေတယ် xxx ကျွဲရစ်ကောင်ရှိတယ် xxx အကောင်းဆုံး ကျွဲကို ဖဲပေါင်ရိုက်မယ် xxx ပျော်ပါတယ် xxx ဒါဟာ ငါ့အတွက် သိပ်ပျော်တယ် xxx ဒါဟာ ငါ့အတွက် သိပ်ပျော်တယ် xxx ။ ဆယ်မြူရယ်စိုးလွင်

သက်သေခံချက် ဒီအင်ဘာနှင့်

ရှေးဦးစွာ အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အိမ် ဝမ်းထဲကနေ ယနေ့ထိ ကောင်းကြီးများနဲ့ ရစ်ပတ်စည်းလျက် တာဝန်ယူတော်မူသော ထိုဘုရား သခင်သည် သာ၍ ဘုန်းကြီးတော်မူပါစေသော်။ ကျမ စစ်ကာပူမှာ အလုပ် လုပ်တာ ၄နှစ် ရှိပါပြီ။ သခင်စကားမှာ သက်သေခံဖြစ်တာ ၂ပါ ရှိခဲ့ပါပြီ။ ၄နှစ်တာ ကာလအ တွင်း အခက်အခဲအမျိုးမျိုး ပြဿနာအမျိုးမျိုး ရှိခဲ့ပေမဲ့ တန်ခိုးကြီးသော လက်ရုံးတော်နဲ့ မစပြီး ချိုင့်ဝှမ်းထူပေါ်တဲ့ နေရာမှာ အတူရှိတဲ့အပြင် လဲကျစဉ် အမြဲ ထူမပြီး လွင်ပြင်သို့ ပို့ဆောင်တော်မူသော ဘုရားရှင် နာမတော် ကမ္ဘာအဆက်ဆက် ဘုန်းကြီး တော်မူပါစေသော်။ ကျမ အလုပ်သစ် ရှာနေတာ ၆လရှိပါပြီ။ ရှာနေရာကို တပြိုင်တည်း လျှောက်လွှာ တင်ထား ပါတယ်။ ကျမအတွက် အသင့်တော်ဆုံး အကောင်းဆုံးနေရာကို ရဖို့ ဆုတောင်းခဲ့ ပေမဲ့

ဘာမှ မထူးခြားခဲ့ပါဘူး။ ကျမ ရဲ့ အလုပ်သက်တမ်း မကုန်ခင် ဘုရားသခင် ပြင်ဆင်ပေးမှာ ဆိုတာ ယုံကြည်ပါတယ်။ တစ်နေရာက မလုပ်မခန့်တဲ့ အကြောင်းပြန်စာလာပါတယ်။ နောက်တစ်နေရာက အင်တာဗျူး ခေါ်ပေမဲ့ ကျန်တဲ့ နေရာတွေက ဖြတ်ပိုင်း ပြန်မလာပါဘူး။ ရှားရှားပါးပါးရတဲ့ အင်တာဗျူးကလဲ ကောင်းကောင်း မဖြေနိုင်ခဲ့ပါဘူး။ စဉ်းစားလိုက်မိတိုင်း ရတဲ့အခွင့်အရေး ရှုံးပြီဆိုပြီး စိတ်မကောင်း ဖြစ်မိပါသေးတယ်။ ကျမ်းစာထဲမှာ သင်၏ခြေကို ချော်စေခြင်းငှာ အခွင့် ပေးတော်မမူတဲ့။ ရင်ထဲမှာ ငြိမ်သက်ခြင်းရမိတဲ့အပြင် ဒီတစ်ခေါက် အလုပ်ရရင်တော့ ဘုရားသခင် မစလို ရတဲ့အကြောင်း သက်သေခံပါမယ်လို့ ကတိပေးမိပါတယ်။

အင်တာဗျူး ပြီးလို့ ၃ရက်မြောက်နေ့မှာဘဲ မင်းကို အလုပ်ခန့်မယ်။ ဘယ်လောက် ပေးမယ်။ လုပ်မှာလား ဆိုပြီးတော့ အလုပ်သစ်က ဖုန်းခေါ်တော့ ဪ ဘုရားသခင် တကယ် ကောင်းမြတ်ပါလား။ ဆိုပြီး ကျမ ကြည့်နားမိပါတယ်။ ကိုယ်သာ အင်တာဗျူး ကောင်းကောင်း ဖြေနိုင်ခဲ့ရင် ငါတော်လို့ ငါတတ်လို့လို့ မာနကြီးမိမှာပါ။ မဖြေနိုင်ဘဲ အလုပ် ရခဲ့တာဟာဖြင့် ဘုရား မစမူကြောင့်ဆိုတာ ထင်ရှားနေပါတယ်။

အလုပ်သစ်ရပြီးချိန်မှာ အလုပ်ဟောင်းက ထွက်စာ ရရှိနဲ့ နိုင်ငံကူး လက်မှတ် အသစ် ထပ်လုပ်ဖို့ ကိစ္စ ထပ်ပေါ်လာပါတယ်။ ထွက်စာကို သူဌေးဆီ တောင်းတော့ သူ့ လက်ထောက်နဲ့ လွှဲခဲ့ပါတယ်။ လက်ထောက်က မလုပ်ပေးချင်တော့ အကြောင်း အမျိုးမျိုး ပြပါတယ်။ ကျမက ရှင်းပြရပါတယ်။ အဲဒီတော့မှ ထွက်စာကို လက်မှတ် ထိုးပေး ပါတယ်။ နိုင်ငံကူးလက်မှတ်ကိုလဲ သုံးယောက် အတူတူ သွားတင်တာ ကျမ တစ်ယောက် တည်းကိုဘဲ အရင်ခေါ်ပြီး ထွက်စာရတဲ့ နေ့နဲ့ နိုင်ငံကူး လက်မှတ် ရတဲ့နေ့ တစ်နေ့တည်း တစ်ထပ်တည်းဖြစ်အောင် ဘုရားသခင်က ပြင်ဆင် ပေးခဲ့ပါ တယ်။

ဒီလို အခက်အခဲတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ ဘုရားသခင်သာ မပါဘူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျမတို့ ကိုးကွယ်တဲ့ ဘုရားဟာ သစ္စာကတိ တည်တဲ့အပြင် အရာရာ အားလုံးရဲ့ အထက်မှာ ရှိပါတယ်။ အဲဒီအချိန်မှာ ကျမ ဘယ်လို ခံစားရသလဲ ဆိုတော့ အကွက်ကျကျ ခင်းထားတဲ့ သစ်သား ကြိုးတံတားမြင့်မြင့်ကြီးပေါ်မှာ ဒေါက်ဖိနပ် အမြင့်ကြီးနဲ့ လမ်းလျှောက်နေရသလိုပါဘဲ။ တစ်ချက် ခြေချော်ရင် အရှက်တကွ အကျိုးနည်း လဲကျမှာ သေချာပါတယ်။ အလုပ်သစ်က မခေါ်သေးပေမဲ့ အချိန် မရတော့တဲ့အတွက် စောပြီး သွားတွေ့တဲ့အခါမှာလဲ အဆင်ပြေခဲ့ပါတယ်။ စင်ကာပူ ကနေ မြန်မာပြည် ပြန်ခဲ့နေ့မှာလဲ HAND CARRY မချိန်ရသေးဘဲနဲ့ ကျမရဲ့ အိတ်တွေက ကော်ဖီ ၆၀ ကျော်နေပါပြီ။ ပေါင်ပိုကြေး ပေးစရာ မလိုဘဲ အသိ ညီမလေး တစ်ယောက်နဲ့ လေယာဉ်အတူတူစီး ပြန်ခဲ့ရလို့ အဆင်ပြေ ခဲ့ပြန်ပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီး မကြာခင်မှာလဲ စင်ကာပူ သူနာပြု အဖွဲ့အစည်းက ကျမ တင်ထားတဲ့ စာရွက် စာတမ်းတွေ မပြည့်စုံလို့ စစ်ဆေးစရာရှိလို့ လှမ်းခေါ်တဲ့အတွက် အလည် ဝိဇ္ဇာနဲ့ တစ်ခေါက် ပြန်လာပြီး အစစ်ဆေး ခံရပါသေးတယ်။ ကျေးဇူးတော်ကြောင့် နံနက်ပေး ပေးပေး သူတို့ သိချင်တာ မေးပြီး အဆင်ပြေသွားပါတယ်။

ဒါကြောင့် မိတ်ဆွေကို အားပေးချင်တာကတော့ ဘုရားသခင် မတတ်နိုင်တာ မရှိပါ ဘူး။ မဖြစ်နိုင်တဲ့ အရာကို မဖြစ်နိုင်တဲ့ အချိန်မှာ ဖြစ်စေနိုင်တဲ့ အသက်ရှင်တဲ့ ဘုရား ဖြစ်ပါတယ်။ ခေါ်ရင်ထူးတဲ့ ဘုရားလဲ ဖြစ်ပါတယ်။ သခင်စကား ကနေ သက်သေခံ ခွင့်ပေးတဲ့ ဘုရားသခင်နဲ့ အယုံအကြည် ကျေးဇူးတင်ပါတယ်။ ဖတ်ရှုသူ အားလုံးကို ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း မြင်တွေ့ခံစားနိုင်ကြပါစေ။ ။ ဒီခင်ဘာနင်း

တွေ ရောက်လာကြတော့မယ်လို့ ခရီးသည် ခေါ်တဲ့ အပေါ်စား တက္ကစီသမား တစ်ယောက်ရဲ့ လေသံနဲ့ပြောလာပါတယ်။ ပြီးတော့ ကာစီနိုဘေးက ကွန်ဒို လူနေ တိုက်ခန်းတွေကို လက်ညှိုး ထိုးပြပြီး၊ ဒီကွန်ဒိုက စင်ကာပူမှာ ဒုတိယ ဈေး အမြင့်ဆုံးဘဲ။ တစ်ခန်းကို ဒေါ်လာ၂၀၀နဲ့နဲ့ ဥသန်းကြားမှာ ရှိတယ်။ ဒါပေမဲ့ ပိုင်ရှင်က ငြေနှစ်ဘဲ ပိုင်ဆိုင်ခွင့်ရှိတယ်။ စင်ကာပူက ဈေးအမြင့်ဆုံး တိုက်ခန်း ကတော့ စန်တိုဆာကျွန်း ပေါ်က ၁၅သန်းတန် ဘန်ဂလို တွေဘဲ။ တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရှိတယ်။ လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်လောက်တုန်းက ဒေါ်လာ တစ်သောင်း စတင်တန် တိုက်ခန်းတွေက အခုတော့ ဒေါ်လာ စသိန်း ဈေးပေါက် နေပြီကွ။ စင်ကာပူမှာ ကွန်ဒို တိုက်ခန်းတစ်ခန်း လိုချင်ရင် မတည်ငွေ Deposit ဥဒေါ်လာ ပေးရင် ရတယ်။ မော်တော်ကားနဲ့ ရိုးရိုးလူနေ အိမ်ခန်းလိုချင်ရင် deposit မတည်ငွေ တစ်ဒေါ်လာ ပေးရင်ရတယ်လို့ သူက ကား မောင်းနေရင်း ပါးစပ်က တတွတ်တွတ် လမ်းတ လျှောက် တွေ့သမျှ တိုက်ခန်းတွေ အိမ်ခန်းတွေကို ပြောလိုက်၊ ဈေးနှုန်း တွေ ရွတ်ပြလိုက်နဲ့ ရှင်းပြနေပါတော့တယ်။

ကျွန်တော့်မှာသာ စကားပြောရင်း ကားစတီယာရင် လှုပ်တုတ်တုတ်နဲ့ ဟိုယိမ်း ဒီယိမ်း မြွေလိမ် မြွေကောက်သွားနေတဲ့ ကား၊ ဘယ်တော့ တိုက်မိမလဲလို့ စိုးရိမ်နေရင်း သူ့စကားကို တ yes yes နဲ့ "အင်း " လိုက်ရင်း စကားရော ဖောရော လုပ်နေရပါတယ်။ တော်တော်လဲ သိတဲ့ လူလိုလဲ စိတ်ထဲကနေ ချီးကျူးနေမိပါတယ်။ အင်းလေ။ သူ့ အသက်အရွယ်၊ သူ့အလုပ်အကိုင်တွေကြောင့် နဲ့နဲ့ စပ်စပ် သိတာလဲ ပါမှာ ပေါ့လို့ ခပ်ပေါ့ပေါ့ တွေးနေတုန်း သူက ဟောကောင် မင်းကို ငါပြောတဲ့ deposit မတည်ငွေ တစ်ဒေါ်လာနဲ့ သုံးဒေါ်လာကို နားလည်လားလို့ စကားဖြတ်ပြီး မေးလာပါ တယ်။ အင်း သိတယ်လို့ ပြီးပြီးရော သဘောမျိုးနဲ့ ရောချမိပြီးမှ သူ့ဘာကို ဆိုလိုချင် ပါလိမ့်လို့ သိချင်စိတ် ပေါ်လာတာမို့ ငါမသိဘူး ရှင်းပြပါအုံးလို့ မေးလိုက်မိတဲ့အခါ ဟားဟားဟား မင်းတော်တော် တုံးတာဘဲ။ မတည်ငွေ တစ်ဒေါ်လာ ဆိုတာ စင်ကာပူ ထိ TOTO ကိုပြောတာ။ အဲဒီ ထိက မတည်ငွေ တစ်ဒေါ်လာနဲ့ ရင်းလိုက်ရင် ပထမဆု ဒေါ်လာ ၆သိန်း ရနိုင်လို့ တော်ရုံတန်ရုံ တိုက်ခန်းနဲ့ မော်တော်ကား ဝယ်နိုင်တယ်။ မတည်ငွေ သုံးဒေါ်လာ ဆိုတာက စင်ကာပူထိ အကြီးစား SWEEP ကိုပြောတာကွ။ သူ က ပထမဆု ပေါက်ရင် ဒေါ်လာ ၂.၂သန်း အထိ ရနိုင်တော့၊ အခုနက ငါပြောတဲ့ ကွန်ဒို တိုက်ခန်းကို ဝယ်နိုင်တာပေါ့ကွ။


ပြီးခဲ့တဲ့ လက ငါတိုက်မှာ ဓါတ်လှေကား မောင်းတဲ့ ပင်စင်စား ငါ့သူငယ်ချင်း တောင် SWEEP ထိ ပေါက်လို့ ဒေါ်လာ ၂သန်းကျော်ရပြီး မီလျံနဲ (မြန်မာအခေါ် မီလျံနာ) သန်းကြွယ် သူဌေးကြီး ဖြစ်သွားပြီကွလို့ တုန်ရီလိုက်လို့တော့ လေသံနဲ့ ပြော လိုက်ပါတယ်။ ထိုတော့ ပေါက်ဖို့ လမ်းစ ရှိတယ်။ လုံးဝ မထိုးရင် လုံးဝ မပေါက် နိုင်ဘူး။ တစ်ခါ ထိုးရင် မီလျံနဲ ဖြစ်နိုင်တယ်။ ဘုရားမ လို့ မင်း ကံကောင်းတာနဲ့ ကြုံရင် ညတွင်းချင်း မီလျံနဲကြီး ဖြစ်သွားမယ်ကွလို့ အစိုးထွက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ရင်း အားမာန်တက် ကြွစွာ ပြောလိုက်ပါတယ်။

သူ့စကား ကြားရမှ တစ်သက်လုံး မြန်မာပြည်မှာရော စင်ကာပူမှာပါ ထိ လုံးဝ မထိုးခဲ့တဲ့ ကျွန်တော်တောင် ထိုထိုးချင်စိတ် ပေါက်သွားမိပေမဲ့ ညတွင်းချင်း သူဌေး ဖြစ်နိုင်တယ်ဆိုတဲ့ စကားနဲ့အတူ ညတွင်းချင်း ခွေး (သူဌေးကြီး သေသွားတာကို ခွေး ဖြစ်သွားတာလို့ သူဌေးနဲ့ ခွေး ကရံညီအောင် ဥပမာပေး ရေးထားတာ ဖြစ်ပါတယ်။ ခွေး တကယ် ဖြစ်သွားတာ မဟုတ်ပါ) ဖြစ်သွားတဲ့ သမ္မာ ကျမ်းစာ ထဲက ငါ့ပညာအားလဲ အချင်းပိညာဉ် သင်၌ သိုလှောင်ထားသော ဥစ္စာများစွာ ရှိသည် ဖြစ်၍ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့ ငါပြော မည်ဟု လို့ အကြံရှိတဲ့ သူဌေးကြီး ညတွင်းချင်း သေဆုံးသွားတဲ့ အကြောင်းနဲ့ (လူ -၁၂-၁၆-၂၀)။ လူသည် ဤ စကြာ ဝဠာကို အကြွင်းမဲ့ အစိုးရသော်လဲ မိမိ အသက်ပိညာဉ် ဆုံးရှုံးလျှင် အဘယ် ကျေးဇူး ရှိသနည်းဆိုတဲ့ ကျမ်းချက် (လူ ၉:၂၅) က ခေါင်းထဲ ဝေါက်ကနဲ ဝင်လာပါ တော့တယ်။

ဟုတ်ကဲ့ သန်းကြွယ်သူဌေးကြီးများ ခင်ဗျား။ (သို့) သန်းကြွယ်သူဌေး ဖြစ်ချင် သူများခင်ဗျား။ မိမိ အသက် ပိညာဉ်သည်သာ တန်ဖိုး အကြီးဆုံး ဖြစ်တဲ့ အကြောင်း ဒီဆောင်းပါးလေးနဲ့ သတိပေးပါရစေ။ ။ မင်းအောင်သက်လွင်

သန်းကြွယ်သူဌေး မင်းအောင်သက်လွင်

တစ်နေ့ အလုပ်ကနေ တက္ကစီ ဘူးပြီး အိမ်ကို ပြန်လာချိန်မှာ အသက် ၆၀ ကျော် ကားသမားကြီးက ကျွန်တော့် ပုံစံကို သေသေချာချာ စိုက်ကြည့်ပြီး မင်းက နိုင်ငံခြားသား မြန်မာလူမျိုး မဟုတ်လားလို့ လှမ်းမေး ပါတယ်။ ဟုတ်ပါတယ်လို့ အလိုက် သင့် ပြန်ဖြေ အပြီးမှာ ကားသမား အဖိုးကြီးက သူသိသလောက် ကျွန်တော် တို့ မြန်မာ နိုင်ငံအကြောင်း အလွှာပသလွှာပ ပြောရင်း မိတ်ဆွေ ဖွဲ့လာကြပါတယ်။



စင်ကာပူ အမြန်မောင်း အဝေးပြေး လမ်းမကြီးပေါ်ကနေ ကျွန်တော် နေထိုင် ရာ Bedok မြို့နယ်ကို မောင်းလာခိုက်မှာ လမ်းတလျှောက် တွေ့ရသမျှ လူနေ တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေကို ကားသမားကြီးက ကရားရေလွှတ် တောက်လျှောက် ပြောလာခဲ့ပါတယ်။ ငါတို့ စင်ကာပူဟာ နောက်လာမဲ့နှစ် ဒီနေရာမှာ အရမ်း စည်လာ တော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ အဆင့်မီ လောင်းကစား ကာစီနို ရုံကြီးလဲပြီးပြီ။ ဘေးနားက ဟိုတယ်တွေလဲ ပြီးတော့မယ်။ သူ့အောက်က အဆင့်မြင့် ဈေးဆိုင်ခန်းနဲ့ အပန်းဖြေ သဲသောင် ပြင်တွေလဲ ပြီးတော့မှာမို့ ကမ္ဘာလှည့် ဧည့်သည်

မည်သူမဆို စာမူများ ရေးသား ပေးပို့နိုင်ပါသည်။ (နိုင်ငံရေး၊ လူမျိုးရေး၊ ဂိုဏ်းဂန နှင့် ငြိစွန်း ပါတိသက်သော စာမူများကို လုံးဝ လက်မခံပါ)
Min Aung The Lwin, Blk 76A #30-02, Red hill road, Singapore 151076
E-mail; thelordword@gmail.com ((Phone (65) 81222320))
(သခင်ကေား စာစောင်ကို www.jbcs.org.sg တွင် အခမဲ့ ဖတ်ရှုနိုင်ပါသည်)
မင်း အောင် သက် လွင် မှီ စဉ် ဣတိ ဝေ သည်